

ဟူးဟူးဟူးဟူး ကဝါ <hu: hu: hon: hon:> (火势)熊熊, (大风)呼呼

ဟေး I အေ <hei> (古)有, 具备, 齐全 II အေ <hei> ①平辈之间或长辈对下辈招呼提醒时用于句首或句尾, 喂: ~ လူ။ 喂, 老兄! / လုံ ~ ။ 干呀! ②用于句尾时, 表示告诉别人的口气: ခါတိုင်းလက်ရာမျိုးမဟုတ်ပါလား ~ ။ 这和往常的笔法不一样啊!

ဟေး အေ <hei> ①嘿! (一般置于句首表示惊讶): ~ ဟုတ်လား။ 嘿, 是吗? ②长辈答应小辈或平辈之间答应呼唤时用, 嘿!哎! ③带号召性的话语结尾用: ဗိုးဆားလုပ်ဆောင်ကြပါ ~ ။ 大家努力干吧!

ဟေးထုပ္ပန်းတပ် ကာ <hei tu' pyit si: tat> 由某种原因产生某种结果

ဟေးတုပ္ပလေ နှဲ <hei tu' ph-la'> [巴]【佛】因果

ဟေးမြို့ နှဲ <hei bye:> [英 Hebrew] = ဟီလို့
ဟေးမဝါ / ဟေးမဝန် နှဲ <hei m-wa/hei m-wun> = ဟိမဝန္တာ
ဟေးမာ နှဲ <hei ma> [巴]山林, 森林

ဟေးမိုဂလိုဘင် နှဲ <hei mo g-lo bin> [英 hemoglobin] 【生】血红蛋白(红血球中的色蛋白, 由铁血素与单纯的蛋白结合而成)

ဟေးမန် နှဲ <hei man> [巴]①冬季 ②山林, 森林

ဟေးမနား နှဲ <hei man da'> [巴]冬季: ~ ရှာသီ 冬季 / ~ နှစ်းတော် 冬宫

ဟေးလိုဂျင် နှဲ <hei lo gyin> [英 halogens] 【化】卤素

ဟေးလား နှဲ <hei l-tha'> (古)希腊

ဟေးဝုန်း နှဲ <hei wun> [巴]森林

ဟေး I အေ <hei:> ①喂! (从远处呼唤): လားကြ ~ ။ 喂! 都来呀! ②嘿! (惊奇和高兴时用): ~ နှုကသိပ်လွှာတဲ့။ 嘿! 努太漂亮了! II အေ <hei:> (俚)自我炫耀, 夸耀: ကိုယ့်ရှုန်ကိုယ့် ~ လိုက်ပါသည်။ 自我炫耀一番。

ဟေးပရှုံး နှဲ <hei: b-ru:> [英 Hebrew] 希伯来

ဟေးလားဝါးလား ကဝါ <hei: la: wa: la:> 嘻嘻哈哈, 吵吵闹闹: တန္ထာနဲ့ ~ နှုပ်အခါနကုန်သွားတာပဲ။ 每天都嘻嘻哈哈地把时间浪费过去了。/ ~ နှင့်ပြီးသွားလို့မရဘူးဆင်တယ်။ 事情大概不能糊里糊涂地结束吧?

ဟေးလားဟားလား ကဝါ <hei: la: ha: la:> = ဟေးလားဝါးလား, 也 写 ဟေးလားဟားလား ဟေးလားဟားလား ဟား

နှဲ I အေ <he'> (古)有, 具备 II အေ <he'> (呼唤、吆喝用语)喂: ~ နှား။ 喂, 你这牛! / ~ တင်ဝေးဘာင်းတာလဲ။ 喂, 丁威你发什么呆? / ~ မိမိမေတ္တာနဲ့။ 喂, 不要这样干!

နှဲ I နှဲ <he:> 声音不圆润, 沙哑: လင့်ကွင်းသံ ~ လွန်းဇူးသည်။ 钩的声音一点也不清脆。II အေ <he:> ①拖长

腔唱, 用拖腔唱: ဒီမင်းသားအေ ~ ကောင်းတယ်။ 这个演员拖腔唱得很好。/ သိချင်းတယ်လောက် ~ လိုက်စိုးပါ။ 唱一首歌吧? ②(俚)使劲干: ဒိတ္ထဲမှာအသွေးကုန် ~ လိုက်ကုန်။ 在这一场比赛中我们要竭尽全力! III မသာ <he:> ①嘿嘿(笑声): ~ ~ ~ ~ နှင့်ရယ်သည်။ 嘿嘿嘿地笑。②唉! (叹息声): ~ ကန်သက်ပြင်းကြိုးချုလိုက်သည်။ “唉!”长叹了一声。

ဟဲရင်းငါး နှဲ <he: rin: nga:> 鳟鱼 (herring)

ဟဲလာတ်းငါး နှဲ <he: l-bat nga:> (产于大西洋、太平洋的)庸鲽, 大比目鱼 (halibut)

ဟဲသားပင် နှဲ <he: tha: bin> 石南, 石南属植物 (heather)

ဟဲဟောက် ကာ <he: haut> 斥责

ဟဲဘူးရုပ်းရုပ်း နှဲ <haw' yan:> 胡来, 蛮横, 粗野

ဟဲဘူးဟဲဘူးရုပ်းရုပ်း ကဝါ <haw' haw' yan:> 胡乱地, 粗野地, 蛮横地: ~ ပြုမှုသည်။ 胡来。/ ~ ဆိုးဘွဲ့သည်။ 胡作非为。/ ပိုက်ဆိုး ~ သုံးပြို့နှစ်သည်။ 大手大脚地乱花钱。

ဟဲဘူးဟဲဘူး နှဲ <haw' ho> = ဟဲဘူး

ဟော် I ကာ <haw> 气喘, 疲惫: ~ တော်ဓာတ်ဖြင့်နေသည်။ 累得气喘吁吁。~ II နှဲ <haw> (掸族)土司住宅

ဟော်ခိုး နှဲ <haw ki> [英 hockey] 【体】曲棍球

ဟော်ခုန်း နှဲ <haw khan:> = ဟော်နှုန်း

ဟော်ထယ် နှဲ <haw te> [英 hotel] ①旅馆 ②饭店: ~ နှင့်ခရီးသွားလာရေးဌာန 旅游事务部

ဟော်တယ်မယ် / ဟော်တယ်မ နှဲ <haw te me / haw te ma> 旅馆(饭店)女招待

ဟော်နန်း နှဲ <haw nan:> (掸族)土司住宅

ဟော်မုန်း နှဲ <haw mon:> [英 hormone] 荷尔蒙, 激素

ဟော်လန်း နှဲ <haw lan> 荷兰

ဟော်လန်းဝိုး နှဲ <haw lan zo:> 染成橙黄色的袈裟(因以前从荷兰进口过此种袈裟而得名)

ဟော်လန်းဇော် နှဲ <haw lan yaun> 一种橙黄色(指袈裟颜色, 与ပိုးဆိုး相对而言)

ဟော I အေ <haw:> ①演讲, 讲述: ထရား ~ သည်။ 演说。讲经。②预卜, 预言: ဇော် ~ သည်။ 预卜。/ လက္ခဏာ ~ သည်။ 预卜。II နှဲ <haw:> [英 hall] 大厅 III အေ <haw:> 嘿! (惊叹或提醒对方注意): ~ ပါးကြိုးတောင်။ 嘿! 一条大鱼。/ ~ ~ ကြည့်ပါလား။ 嘿! 你看! IV မသာ <haw:> 哗哗, 呼呼: ရော ~ ~ စီးသည်။ 水哗哗地流。

ဟောကနဲ့ ကဝါ <haw: g-ne:> 一下子, 哗哗地: ရေများတောင်ထိပ်မ ~ စီးဆင်းလာသည်။ 水哗哗地从山顶上倾泻下来。/ ငွေကို ~ ထုတ်ပေးလိုက်တဲ့။ 把钱大量地掏出来给人。

ဟောကနဲ့ဝိုးကနဲ့ ကဝါ <haw: g-ne: dain: g-ne:> 直截了当